


ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



G ပင်စင်

▣ G ပင်စင် ထိပ်သို့

ဂျပန်နိုင်ငံ၏အများနှင့်သက်ဆိုင်သောပင်စင်စနစ်





အများနှင့်သက်ဆိုင်သောပင်စင်သည် အသက်ကြီး၊ မသန်စွမ်း၊ မိသားစု ပင်စင်လစာများခံစားထုတ်ယူနိုင်သော လူမှုဖူလုံရေးအာမခံစနစ်တစ်ခုဖြစ်ပါသည်။

အများနှင့်သက်ဆိုင်သောပင်စင်၌ ပင်စင်စနစ်၏အခြေခံအနေဖြင့် စနစ်ဝင်များအားလုံးအကျုံးဝင်သော သက်ကြီး၊ မသန်စွမ်း၊ မိသားစုပင်စင် အခြေခံပင်စင်လစာကို ထုတ်ပေးသော ပြည်သူ့ပင်စင်နှင့် ကုမ္ပဏီ ဝန်ထမ်းများစသည့်ဝန်ထမ်းများက စနစ်ဝင်ပြီး ပြည်သူ့ပင်စင်ကို ဖြည့်စွက်ကာ စနစ်ဝင်၏ဝင်ငွေပေါ်မူတည်၍ အချိုးအစားကျ ခံစားခွင့်ရနိုင်သော ဝန်ထမ်းပင်စင်ဟု ှမျိုး ရှိသည်။

1 ပြည်သူ့ပင်စင်

1-1 ပြည်သူ့ပင်စင်စနစ်ဝင်ခြင်း

(1) အသက်နှင့် အခြားသတ်မှတ်ချက်များ

ဂျပန်တွင်နေထိုင်နေသော အသက် (၂၀)မှ အသက် (၆၀) မပြည့်သေးသူများအားလုံးသည် နိုင်ငံခြားသားအပါအဝင် ပြည်သူ့ပင်စင် စနစ်သို့ ဝင်ရမည်။

(2) စနစ်သို့ဝင်ရောက်ရန်လုပ်ဆောင်ပုံ

အလုပ်ဌာနတွင် ဝန်ထမ်းပင်စင်စနစ်ဝင်ထားပါက တစ်ပြိုင်နက်တွင် ပြည်သူ့ပင်စင် စနစ်ဝင်ဖြစ်မည် (အမျိုးအစား-၂ အာမခံထားသူ)။ ဝန်ထမ်းပင်စင်ဝင်မည့် လုပ်ငန်းဆောင်တာများကို ဝန်ထမ်းပင်စင်အာမခံသို့ ဝင်ချိန်တွင် အလုပ်လုပ်နေသည့် ဌာနမှ လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိကိုယ်တိုင် တိုက်ရိုက် လုပ်ဆောင်ရန်မလိုအပ်ပါ။

ဝန်ထမ်းပင်စင်စနစ်ဝင်ဖြစ်သွားသည့်အခါ အလိုလို ပြည်သူ့ပင်စင်စနစ်ဝင်ဖြစ်သွားသောကြောင့် မိမိကိုယ်တိုင် စနစ်ဝင်စရာ မလိုပါ။ ဝန်ထမ်းပင်စင်စနစ် မဝင်ရသေးပါက နေထိုင်ရာ မြို့နယ်ရုံး၏ ပင်စင်ကောင်တာ၌ လျှောက်လွှာတင်ရပါမည်။

(3) ပင်စင်စုဆောင်းငွေပေးဆောင်ခြင်း

ဝင်ငွေနှင့်သက်ဆိုင်မှုမရှိဘဲ တစ်လပုံသေ ၁၆၄၉၀ ယန်း (၂၀၁၇ဘဏ္ဍာရေးနှစ်) ဖြစ်သည်။ ဂျပန်ပင်စင်ဆားဗစ်မှ စနစ်ဝင်ပေးဆောင်ငွေငွေသွင်းလွှာများကို နှစ်တိုင်း ဧပြီလတွင် ပေးပို့လာပါမည်။

ဤငွေသွင်းလွှာကို ကိုင်ဆောင်ကာ စာတိုက်(သို့) ဘဏ်ကောင်တာ၊ ကွန်ပီနီစတိုးဆိုင် စသည့်၌ ပေးဆောင်နိုင်ပါသည်။ ဘဏ်ငွေလွှဲဖြင့်လည်း ပေးဆောင်နိုင်ပါသည်။

ဝင်ငွေနည်းပါးခြင်း စသည်ဖြင့် ပင်စင်စုဆောင်းငွေကို ပေးဆောင်ရန် အခက်အခဲရှိသည့်အခါ ထိုအကြောင်း လျှောက်ထားခြင်းဖြင့် ပင်စင်စုဆောင်းငွေ အားလုံး သို့မဟုတ် အချို့အပိုက်ကိုပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရနိုင်ပါသည်။

ကင်းလွတ်ခွင့် စသည်များမှာ မူအားဖြင့် နှစ်စဉ် လျှောက်ထားရန် လိုအပ်သည်။ ထို့ပြင် စားဝတ်နေရေး အထောက်အပံ့မှ စားဝတ်နေရေးထောက်ပံ့ငွေ ရယူနေလျှင် (သို့) အဆင့် ၂ အထက် မသန်စွမ်းမှုပင်စင်ကို လက်ခံနေသည့်အခါ

ဘာသာစကားပေါင်းစုံနေထိုင်မှုလမ်းညွှန်



G ပင်စင်

▣ G ပင်စင် ထိပ်သို့

ပြည်သူ့ပင်စင်စုဆောင်းငွေ ကင်းလွတ်ခွင့်ပေးသည် (ဥပဒေအရ ကင်းလွတ်ခွင့်) ဆိုသော်လည်း ၊ နိုင်ငံခြားသားက စားဝတ်နေရေးထောက်ပံ့ငွေ ရယူနေသည့်အခါ လျှောက်လွှာတင်၍ ကင်းလွတ်ခွင့်တောင်းခြင်း လုပ်ဆောင်ရန်လိုအပ်သည့် အတွက် သတိပြုစေလိုပါသည်။

ကျောင်းသူကျောင်းသားများသည် ပင်စင်စုဆောင်းငွေ ပေးဆောင်ခြင်းကို ရွှေ့ဆိုင်းပေးနိုင်သည့် "ကျောင်းသူ ကျောင်းသား ကင်းလွတ်ခွင့်စနစ်"ကို အသုံးပြုနိုင်ပါသည်။ ကျောင်းသူကျောင်းသားကင်းလွတ်ခွင့်စနစ် အကျုံးဝင်သည့်ကျောင်းကို ပင်စင်ဆားပစ်၏ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

<https://www.nenkin.go.jp/service/kokunen/menjo/gakutokutaisyouko.html>

အသေးစိတ်ကို ပင်စင်ရုံး သို့မဟုတ် ပင်စင်ဆိုင်ရာကောင်တာတွင် မေးမြန်းစုံစမ်းပါ။

ထို့အပြင် ဝန်ထမ်းပင်စင်ဝင်ထားသူ (အမှတ် ၂ အမျိုးအစား အာမခံထားသူ)အား မှီခိုနေသူ အိမ်ထောင်ဘက် (အမှတ် ၃ အမျိုးအစား အာမခံထားသူ) သည် စုဆောင်းငွေပေးရန်မလိုပါ။

•ကင်းလွတ်ခွင့်ခံစားနိုင်သော ခန့်မှန်းပင်ငွေ

ကင်းလွတ်ခွင့်အမျိုးအစား	ကင်းလွတ်ခွင့်ခံစားနိုင်သော ခန့်မှန်းပင်ငွေ			အချို့ပေးဆောင်ငွေ (လစဉ်ကြေး)	ပင်စင်လစာ တွက်ချက်ခြင်း
	လူဦးရေ(၁)ဦးထံသာရှိ သောအိမ်ထောင်	※လူဦးရေ ၂ ဦးရှိသောအိမ်ထောင်	※လူဦးရေ ၄ ဦးရှိသောအိမ်ထောင်		
ကင်းလွတ်ခွင့်အပြည့်	ယန်း 570,000	ယန်း 920,000	ယန်း 1,620,000	—	(၂)ပုံ(၁)ပုံ
လူငယ်ကင်းလွတ်ခွင့်	(ယန်း 1,220,000)	(ယန်း 1,570,000)	(ယန်း 2,570,000)	—	—
(၄)ပုံ(၃)ပုံကင်းလွတ်ခွင့်	ယန်း 930,000 (ယန်း 1,580,000)	ယန်း 1,420,000 (ယန်း 2,290,000)	ယန်း 2,300,000 (ယန်း 3,540,000)	ယန်း 3,760	(၈)ပုံ(၅)ပုံ
တစ်ဝက်ကင်းလွတ်ခွင့်	ယန်း 1,410,000	ယန်း 1,950,000	ယန်း 2,820,000	ယန်း 7,510	(၈)ပုံ(၆)ပုံ
ကျောင်းသားကင်းလွတ်ခွင့်	(ယန်း 2,270,000)	(ယန်း 3,040,000)	(ယန်း 4,200,000)	—	—
(၄)ပုံ(၁)ပုံကင်းလွတ်ခွင့်	ယန်း 1,890,000 (ယန်း 2,960,000)	ယန်း 2,470,000 (ယန်း 3,760,000)	ယန်း 3,350,000 (ယန်း 4,860,000)	ယန်း 11,270	(၈)ပုံ(၇)ပုံ

※ လူဦးရေ ၂ ဦးရှိသောအိမ်ထောင်သည် လင်မယား၊ လူဦးရေ ၄ ဦးရှိသောအိမ်ထောင်သည် လင်မယားနှင့် ကလေး ၂ ယောက်(အသက် ၁၆ နှစ်ထက်ငယ်) ဖြင့် တွက်ချက်သည့်အခါ ခန့်မှန်းချက်ဖြစ်ပါသည်။





1 ပြည်သူ့ပင်စင်

1-2 ပင်စင်လစာ၏အမျိုးအစား

(1) သက်ကြီးအခြေခံပင်စင်

ပင်စင်စုဆောင်းငွေအားပေးဆောင်သည့်ကာလ၊ ပေးဆောင်ခြင်းမှကင်းလွတ်ခွင့်ရထားသည့် ကာလနှင့် ပေါင်းထည့်ရန် အကျိုးဝင်သည့် ကာလများ၏ စုစုပေါင်းသည် ၁၀နှစ်ထက်ကျော်လွန်ပါက အသက် ၆၅နှစ်မှစ၍ သက်ကြီးအခြေခံပင်စင်လစာ ထုတ်ယူနိုင်သည်။ ပေါင်းထည့်ရန် အကျိုးဝင်သည့်ကာလဆိုသည်မှာ "အလွတ်ကာလ" ဟုခေါ်ကြသည့်အရာဖြစ်ပြီး၊ ၁၉၆၁ခုနှစ် မေလ ၁ရက်နေ့နောက်ပိုင်းတွင် ဂျပန်နိုင်ငံသား ဖြစ်လာသူ (သို့) ရာသက်ပန်နေထိုင်ခွင့် ရသူများအား နိုင်ငံခြားတွင် နေထိုင်သည့်ကာလထဲမှ နိုင်ငံသားဖြစ်မှု (သို့) နေထိုင်ခွင့် ရမှု မတိုင်ခင်ကာ (အသက် ၂၀အထက် ၆၀အောက် ကာလ) စသည်များဖြစ်ပြီး၊ ပင်စင်လစာပမာဏတွက်ချက်ရာတွင် အသုံးမပြုသော်လည်း၊ ပင်စင်စနစ်ဝင်ထားသည့်ကာလအဖြစ် တွက်ချက်ပါသည်။

(2) မသန်စွမ်းအခြေခံပင်စင်

ပြည်သူ့ပင်စင်ဝင်ထားသောကာလတွင် မသန်စွမ်းဖြစ်ရသည့် အကြောင်းရင်းဖြစ်သည့် ရောဂါ၊ ဒဏ်ရာများနှင့် ပတ်သက်၍ ဆရာဝန် (သို့) သွားဆရာဝန်၏ ကုသမှုကို ခံယူခဲ့သူများနှင့် အသက် ၂၀မတိုင်မီ ထိခိုက်မှုကြောင့် မသန်စွမ်းသူ ဖြစ်လာရသည့် အခါတို့တွင် ထုတ်ပေးသော ပင်စင်ဖြစ်ပါသည်။ စုဆောင်းငွေ ပေးသွင်းသည့် အနေအထားပေါ်မူတည်၍ ထုတ်ပေးသည့်အခါ လည်း ရှိပါသည်။ အသက် ၂၀ မပြည့်မီ ထိခိုက်မှုနှင့် ပတ်သက်၍မူ ဝင်ငွေနှင့်အခြားအခြေအနေများအပေါ် မူတည်၍ ပင်စင်လစာ ထုတ်နှုန်း အကန့်အသတ်ရှိပါသည်။ (ကာယကံရှင်၏ဝင်ငွေက ယန်း၃၆၀၄၀၀၀ ကိုကျော်လျှင် စသည်)

(3) မိသားစုပင်စင်

ပြည်သူ့ပင်စင်စနစ်ဝင် သို့မဟုတ် သက်ကြီးပင်စင်ထုတ်ယူနိုင်ရန်လိုအပ်သောသတ်မှတ်ကာလ(မူအားဖြင့် (၂၅)နှစ်)ကို ဖြည့်တင်းထားသောသူများသည် သေဆုံးခဲ့လျှင် ကျန်ရစ်သွားသည့် အသက်(၁၈)နှစ်မပြည့်သည့် ကလေးများရှိသည့် အိမ်ထောင်ဖက် သို့မဟုတ် ကလေးများ (အသက် ၁၈နှစ်ပြည့် သွားသည့် အစိုးရ ဘဏ္ဍာနှစ်ပြီးသည့် အချိန်ထိ။ သို့တည်းမဟုတ် မသန်စွမ်းသည့်ကလေးက အသက် ၂၀ ပြည့်သည့်အချိန်ထိ) အတွက် မိသားစုပင်စင်ကို ထုတ်ပေးပါသည်။

သို့သော်လည်းသေဆုံးသွားသောသူသည် ပင်စင်စုဆောင်းငွေကို ပင်စင်စနစ်ဝင်ကာလ၏ (၃)ပုံ(၂)ပုံထက်ပို၍ ပေးဆောင်ထားရန်လိုအပ်ပါသည်။



1 ပြည်သူ့ပင်စင်

(4) နတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေ (ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်)

ပြည်သူ့ပင်စင်နှင့် ဝန်ထမ်းပင်စင်မှာ နတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေစနစ်ရှိပါသည်။

ဤစနစ်သည် နိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင်နေထိုင်သည့်ကာလတွင် ပင်စင်စနစ်ပင်ဖြစ်ပြီး ပင်စင်စုဆောင်းငွေကို (၆)လထက်ပို၍ ပေးဆောင်ခဲ့ပါက ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်မှ (၂)နှစ်အတွင်း သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားလျှင် နတ်ထွက်ချိန်တစ်လုံးတစ်ခဲ ပြန်ထုတ်ငွေကို ထုတ်ပေးသည့်စနစ်ဖြစ်သည်။

သို့ရာတွင် ထုတ်ပေးသည့်ပမာဏမှာ ပေးဆောင်ထားသည့် ပင်စင်စုဆောင်းငွေ၏ ၂ပုံ ၁ပုံ မှ ၄ပုံ ၁ပုံ ဖြစ်သော ပမာဏဖြစ်သည်။ ၂၀၁၇ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင်၊ ၁၀နှစ်ကျော် စနစ်ဝင်ထားသည့်ကာလရှိပြီး ပင်စင်လစာခံစားခွင့် ရှိလျှင် နတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေ လျှောက်ထား၍ မရပါ။ (မိခင်နိုင်ငံသို့ ပြန်သွားသည့်တိုင် အနာဂတ်တွင် ပင်စင်လစာကို ရယူနိုင်သည်။)

နတ်ထွက်ချိန် တစ်လုံးတစ်ခဲပြန်ထုတ်ငွေကို လက်ခံလိုက်လျှင် ထိုပင်စင်ဝင်ထားသည့်ကာလကို ပင်စင်ဝင်ထားခြင်းမရှိသည့် ကာလအဖြစ် မှတ်ယူခံရမည်။ အချို့နိုင်ငံများတွင် ဂျပန်၏ ပင်စင်ဝင်ကာလနှင့် မိမိတို့နိုင်ငံ၏ ပင်စင်ဝင်ကာလကို ပေါင်းစပ်ကာ ပင်စင်ကာလကို တွက်ချက်ပြီး ထို ၂နိုင်ငံစလုံးမှ ပင်စင်ကို လက်ခံရယူနိုင်သည်မျိုးရှိပါသည်။ ဂျပန်၏ ပင်စင်သည် ၂၀၁၇ခုနှစ်မှ ၁၀နှစ်တာ (ကင်းလွတ်ခွင့်ရကာလ၊ ပေါင်းထည့်ရန်အကျိုးဝင်သည့်ကာလလည်း ပါဝင်သည်) ဝင်ထားပါက ပင်စင်ကိုခံစားနိုင် မည်ဖြစ်သဖြင့် မိခင်နိုင်ငံသို့ပြန်ပြီးနောက် ထိုနိုင်ငံ၏ပင်စင်စနစ်တွင် ဝင်ခြင်းအားဖြင့် ပင်စင်ခံစားနိုင်သည့် ကန့်သတ်ချက်နှင့် ပြည့်မီနိုင်မည်ဟု ယူဆရပါသည်။ နတ်ထွက်ချိန် တစ်လုံးတစ်ခဲပြန်ထုတ်ငွေ လျှောက်ထားမည်ဆိုပါက သေချာစွာ စဉ်းစားပြီးမှ လျှောက်ထားကြစေလိုပါသည်။

အသေးစိတ်အချက်အလက်များကို ပင်စင်ဌာနတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။

•ပြည်သူ့ပင်စင်နတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေကိုလျှောက်ရန်အတွက်

သတ်မှတ်ချက်	လျှောက်လွှာပုံစံ	အခြားလိုအပ်သောစာရွက်စာတမ်း
ပင်စင်စုဆောင်းငွေကို (၆)လထက် ပို၍ ပေးဆောင်ထား သူဖြစ်ပြီး ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်မှ (၂)နှစ်အတွင်း လျှောက်ရမည်။	နတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေစီစစ်ခြင်းလျှောက်လွှာ	1။ နိုင်ငံကူးလက်မှတ်မိတ္တူ (နောက်ဆုံးဂျပန်နိုင်ငံမှထွက်သွားသည့်ရက်စွဲ၊ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ လက်မှတ်၊ ဝိဇာအမျိုးအစား ဖော်ပြသည့်စာမျက်နှာ) 2။ ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ ဘဏ်ခွဲတည်နေရာ၊ ငွေစုစာရင်းနံပါတ်၊ နှင့် လျှောက်ထားသူ၏ ငွေစုစာရင်းမှန်ကန်ခြင်းကိုသက်သေပြနိုင်သောစာရွက်စာတမ်း (ဘဏ်ထောက်ခံစာ သို့မဟုတ် လျှောက်လွှာ၌ရှိ ငွေစုစာရင်းအတွက်အသုံးပြုသည့်တံဆိပ်တုံး အကွက်တွင် ဘဏ်၏သက်သေခံချက်ကို ရယူရမည်။) 3။ ပင်စင်စာအုပ်

စာညွှန်။ ။ဂျပန်ပင်စင်ဌာန





2 ဝန်ထမ်းပင်စင်

ဝန်ထမ်းပင်စင်သည် ကုမ္ပဏီ ဝန်ထမ်းစသည့်ဝန်ထမ်းများ က စနစ်ဝင်သည်။ ပြည်သူ့ပင်စင်ကို ဖြည့်စွက်ပြီး စနစ်ဝင်၏ ဝင်ငွေပေါ် မူတည်၍ အချိုး အစားကျ ခံစားခွင့်ရနိုင်သော ပင်စင်စနစ်ဖြစ်ပါသည်။

2-1 ဝန်ထမ်းပင်စင်စနစ်ဝင်ခြင်း

(1) စနစ်ဝင်ခွင့်ရှိသူများ

ဝန်ထမ်းကျန်းမာရေးအာမခံနှင့်အလားတူ အမြဲတမ်းဝန်ထမ်းကို အသုံးပြုသည့် အဖွဲ့အစည်း၏ ရုံး၊ ၅ဦးထက်ပိုသည့် အမြဲတမ်းဝန်ထမ်းကို အသုံးပြုနေသည့် ကိုယ်ပိုင်လုပ်ငန်း၏ ရုံး (ဧည့်ဂေဟာ၊ စားသောက်ဆိုင်၊ ဆံပင်ညှပ်ဆိုင် စသည့် ဝန်ဆောင်မှုလုပ်ငန်းများမပါ။) များသည် ဝန်ထမ်းပင်စင်စနစ်တွင် မဖြစ်မနေ ဝင်ရမည်။ နိုင်ငံခြားသားများလည်း ဤစနစ်တွင် ဝင်ရပါမည်။ ထို့အပြင် အချိန်ပိုင်းဝန်ထမ်းဖြစ်သော်လည်း သီတင်းတစ်ပတ်အတွင်း အလုပ်ချိန်နှင့် တစ်လ အလုပ်လုပ်သည့် နေ့အရေအတွက်က အမြဲတမ်းဝန်ထမ်း၏ (၄)ပုံ(၃)ပုံထက်ပိုနေပါက ဤစနစ်ဝင်ရန် ဝတ္တရားရှိပါသည်။

(2) စနစ်သို့ဝင်ရောက်ရန်လုပ်ဆောင်ပုံ

အလုပ်လုပ်နေသည့်ကုမ္ပဏီက စနစ်ဝင်သည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်မည်ဖြစ်သည်။ ကုမ္ပဏီ သို့မဟုတ် ပင်စင်ဌာန၌ မေးမြန်စုံစမ်းပါ။

(3) ပင်စင်စုဆောင်းငွေပေးဆောင်ခြင်း

အလုပ်ရှင်နှင့် ကာယကံရှင်က ပင်စင်စုဆောင်းငွေကို တစ်ပတ်စီပေးဆောင်ပါသည်။ ပင်စင်စုဆောင်းငွေပမာဏ သည် လစာနှင့် ဆုကြေးငွေအနည်းအများပေါ်မူတည်၍ ပြောင်းလဲသွား ပါမည်။ပင်စင်စုဆောင်းငွေ သည် ကုမ္ပဏီ မှ တစ်ဆင့်ပေးဆောင်ပါသည်။ အသေးစိတ်သိရှိလိုပါက ကုမ္ပဏီ သို့မဟုတ် ပင်စင် ဌာန၌ မေးမြန်စုံစမ်းပါ။



2 ဝန်ထမ်းပင်စင်

2-2 ပင်စင်လစာ၏အမျိုးအစား

(1) သက်ကြီးဝန်ထမ်းပင်စင်

ဝန်ထမ်းပင်စင်စနစ်ဝင်ထားသူများသည် ပြည်သူ့ပင်စင်လစာထုတ်ယူနိုင်ရန်လိုအပ်သည့် သတ်မှတ်ကာလ ပြည့်ပါက (ပင်စင်စုဆောင်းငွေအားပေးဆောင်သည့်ကာလ နှင့် ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသည့်ကာလ စုစုပေါင်း ၁၀နှစ်ထက်ပို၍ ရှိပါက) အသက် ၆၅နှစ်မှ စတင်၍ သက်ကြီးအခြေခံပင်စင်လစာအပြင် ၎င်းကိုဖြည့်စွက်သည့် သက်ကြီးဝန်ထမ်းပင်စင်လစာကိုလည်း ခံစားထုတ်ယူနိုင်ပါသည်။

(2) မသန်မစွမ်းဝန်ထမ်းပင်စင်

ဝန်ထမ်းပင်စင်စနစ်ဝင်ထားသည့်ကာလတွင် ဆေးကုသမှု စတင်သည့်နေ့ (မသန်စွမ်းမှု၏ အကြောင်းရင်းဖြစ်ခဲ့သည့် ရောဂါ၊ ဒဏ်ရာများကို ပထမဦးဆုံး ဆရာဝန် (သို့) သွားဆရာဝန်၏ စစ်ဆေးကုသမှုကို ခံယူသည့်နေ့) ကျရောက်နေသည့် ရောဂါ၊ ဒဏ်ရာကို အကြောင်းပြု၍ အတိုင်းအတာတစ်ခုထက်ပိုသော မသန်စွမ်းမှု ကျန်နေပြီး၊ မသန်စွမ်းဝန်ထမ်းပင်စင်ကို ခံစားနိုင်သည့် ပင်စင်စုဆောင်းငွေထည့်ဝင်မှု သတ်မှတ်ချက်နှင့် ပြည့်မီနေလျှင် ထုတ်ပေးသည်။ မသန်စွမ်းမှု အနေအထား အလိုက် အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃ ပင်စင်အမျိုးအစား ရှိသည်။

(3) မိသားစုပင်စင်

ဝန်ထမ်းပင်စင်စနစ်ဝင်ထားသူ သေဆုံးသည့်အချိန်စသည့်အခါများတွင် သေဆုံးသူအပေါ် ဘဝကို မီခိုရပ်တည်သည့် ဇနီး၊ ရင်သွေး၊ မြေးများအား၊ အတိုင်းအတာတစ်ခုအထိ သတ်မှတ်ချက်များနှင့် ပြည့်စုံလျှင်၊ ပြည်သူ့ပင်စင်၏ အခြေခံ မိသားစုပင်စင်လစာ အပြင် ဝန်ထမ်း မိသားစုပင်စင် လစာကိုလည်း ထပ်ပေါင်းထုတ်ပေးပါသည်။



2 ဝန်ထမ်းပင်စင်

(4) နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေ (ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်)

ဝန်ထမ်းပင်စင်နှင့် ပြည်သူ့ပင်စင်တွင် နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေစနစ်ရှိပါသည်။ ဤစနစ်သည် နိုင်ငံခြားသားများ ဂျပန်နိုင်ငံနေထိုင်သည့်ကာလတွင် ပင်စင်စနစ်ဝင်ဖြစ်ပြီး ပင်စင်စုဆောင်းငွေကို ငွေထက်ပို၍ ပေးဆောင်ခဲ့ပါက ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်မှ နှစ်အတွင်း သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားလျှင် နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေကို ထုတ်ပေးသည့်စနစ်ဖြစ်ပါသည်။

ထုတ်ပေးသည့် ငွေပမာဏမှာ ပေးသွင်းခဲ့သည့် ပင်စင်စုဆောင်းငွေ၏ အကြမ်းအားဖြင့် ၂ပုံ ၁ပုံအောက် ဖြစ်ပြီး ဝင်ထားသည့် ကာလအလိုက် ထုတ်ပေးသည့် နှုန်းထားကွာခြားသည်။

၂၀၁၇ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင်၊ ၁၀နှစ်ကျော်စနစ်ဝင်ထားသည့်ကာလရှိပြီး ပင်စင်လစာခံစားခွင့် ရှိလျှင် နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေလျှောက်ထား၍မရပါ။ (မိခင်နိုင်ငံသို့ ပြန်သွားသည့်တိုင်အနာဂတ်တွင်ပင်စင်လစာကို ရယူနိုင်ပါသည်။)

နုတ်ထွက်ချိန် တစ်လုံးတစ်ခဲပြန်ထုတ်ငွေကို လက်ခံလိုက်လျှင် ထိုပင်စင်ဝင်ထားသည့်ကာလကို ပင်စင်ဝင်ထားခြင်းမရှိသည့် ကာလအဖြစ် မှတ်ယူခံရမည်။ အချို့နိုင်ငံများတွင် ဂျပန်၏ ပင်စင်ဝင်ကာလနှင့် မိမိတို့နိုင်ငံ၏ ပင်စင်ဝင်ကာလကို ပေါင်းစပ်ကာ ပင်စင်ကာလကို တွက်ချက်ပြီး ထို ၂နိုင်ငံစလုံးမှ ပင်စင်ကို လက်ခံရယူနိုင်သည်မျိုးရှိပါသည်။ ဂျပန်၏ ပင်စင်သည် ၂၀၁၇ခုနှစ်မှ ၁၀နှစ်တာ (ကင်းလွတ်ခွင့်ရကာလ၊ ပေါင်းထည့်ရန်အကျိုးဝင်သည့်ကာလလည်း ပါဝင်သည်) ဝင်ထားပါက ပင်စင်ကိုခံစားနိုင်မည်ဖြစ်သဖြင့် မိခင်နိုင်ငံသို့ ပြန်ပြီးနောက် ထိုနိုင်ငံ၏ပင်စင်စနစ်တွင် ဝင်ခြင်းအားဖြင့် ပင်စင်ခံစားနိုင်သည့် ကန့်သတ်ချက်နှင့် ပြည့်မီနိုင်မည်ဟု ယူဆရပါသည်။ နုတ်ထွက်ချိန် တစ်လုံးတစ်ခဲပြန်ထုတ်ငွေ လျှောက်ထားမည်ဆိုပါက သေချာစွာ စဉ်းစားပြီးမှ လျှောက်ထားကြစေလိုပါသည်။

အသေးစိတ်အချက်အလက်များကို ပင်စင်ဌာနတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။

• ပြည်သူ့ပင်စင်နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေကိုလျှောက်ရန်အတွက်

လိုအပ်ချက်	လျှောက်လွှာပုံစံ	အခြားလိုအပ်သည့်စာရွက်စာတမ်း
ဝန်ထမ်းပင်စင်စုဆောင်းငွေကို ငွေထက်ပို၍ ပေးဆောင်ထားသူဖြစ်ပြီး ဂျပန်နိုင်ငံမှ အပြီးထွက်ခွါချိန်မှ (၂)နှစ်အတွင်း လျှောက်ရပါမည်။	နုတ်ထွက်ချိန်တစ်လုံးတစ်ခဲပြန်ထုတ်ငွေစီစစ်ခြင်းလျှောက်လွှာ (ပြည်သူ့ပင်စင် ၊ ဝန်ထမ်းပင်စင်)	1။ နိုင်ငံကူးလက်မှတ်မိတ္တူ (နောက်ဆုံးဂျပန်နိုင်ငံမှထွက်သွားသည်ရက်စွဲ၊ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ လက်မှတ်၊ ဗီဇာအမျိုးအစား ဖော်ပြသည့် စာမျက်နှာ) 2။ ဘဏ်အမည်၊ ဘဏ်ခွဲအမည်၊ ဘဏ်ခွဲတည်နေရာ၊ ငွေစုစာရင်းနံပါတ်၊ နှင့် လျှောက်ထားသူ၏ ငွေစုစာရင်းမှန်ကန်ခြင်းကိုသက်သေပြနိုင်သော စာရွက်စာတမ်း (ဘဏ်ထောက်ခံစာ သို့မဟုတ် လျှောက်လွှာ၌ရှိ ငွေစုစာရင်းအတွက်အသုံးပြုသည့် တံဆိပ်တုံး အကွက်တွင် ဘဏ်၏သက်သေခံချက်ကို ရယူရမည်။) 3။ ပင်စင်စာအုပ်

စာညွှန်။ ။ဂျပန်ပင်စင်ဌာန